


A cartoon illustration of a young boy with dark hair, wearing a light blue shirt, sitting at a desk and looking out of a window. Outside, it is raining heavily, with large white raindrops falling against a backdrop of green trees and a pinkish sky. The boy appears to be writing in a notebook on his desk.

**RUAHHI KHAWI ATANGA
RAWN SURNGE**


ရုံးကလေးဘယ်ကလာ



Hmanlai hian thil ngaihtuah pahi tak mai naupang pakhat hi a awm a, a mu tho chuan ruah tla cher cher chu a hmuh in “Ruah hi khawi atanga rawn sur nge?” tiin a ngaihtuah a.

တစ်ခါတ္ထန်းက အလွန်အတွေးများတဲ့ လူကလေးတစ်ယောက်ဟာ သူအိပ်ယာမှုထောာအချိန် ပိုးဖွဲ့ဖွဲ့ရွာနေသည်ကိုတွေ့တော့ ပိုးကလေး ဘယ်ကလာပါသလဲဟု တွေးမိပါတယ်။






J


Ruahsur loh laiin van lam a en a, eng mah
a hmu bawk silo va. Ruah hi khawi atanga
rawn sur nge tiin a ngaihtuah ta zel a.

ပိုးမရှာတဲ့အချိန်မှာ ကောင်းကင်ကိုကြည့်တော့ ဘာမှုလဲမရှိ
ပိုးကလေးဘယ်က လာပါသလဲလို့ ပြန်တွေးစိပါတယ်။



Ni khat chu school a kal laiin ruah a rawn
sur leh a, he ruah hi khawi atanga rawn
sur nge? tiin a ngaihtuah leh a, a ngaihtu-
ah chuak thei chuang lo va.

နောက်တစ်နေ့ လူကလေးကျောင်းတက်ချိန်မှာ ပိုးကလေး
ပြန်ရွှေလာသဖြင့် ဒီပိုးကလေးက ဘယ်ကလာသလဲဟု
စဉ်းစားကာ အဖြေမရနိုင်ပါ။



Tichuan, an zirtir tu hnenah a kal a.
“Zirtirtu, ruah hi khawi atanga rawn sur
nge?” tiin a zawt a.

ထိအခါ ဆရာမအနားသွား၏ ဆရာမ၊ မြို့ကလေး
ဘယ်ကလာသလဲဟု မေးလိုက်ပါတယ်။

ଗ ଏ ଗ ବୁ ଚ
ତ ହ ର ପୁ ଜୁ



Zirtirtu chuan nui chungin, tuifinriatah tui
tam tak a awm a.

ဆရာမက ပုံးပီးပြောပြပါတယ်၊ ဝင်လယ်ပြင်မှာ
ရေအများ ကိုးရှုပါတယ်။




CC

chhunah chuan van atangin nisa
em em a lo lang a.

နေ့အချိန်ဆိုရင် ကောင်းကင်မှာ အလွန်ပြုပြင်းတဲ့
နေမင်းကြီး ရိုပြန်ပါတယ်။






○J

Ni chu a sat em avangin tuifinriat aṭang
chuan tui hu a chhuak ḫin a.

နေမင်းကြီးရဲ့ အပူရိန်ကြောင့် ရေများအငွေ့ပုံကြပါတယ်။





Chu tui hu chu vanah a chho va, tui hu
chu tui pai chhumah a chang leh a.

ထိရေဇွ်များဟာ ကောင်းကင်မှာ သွားစုပြီးစုံတိမ်နဲ့
ရေစက်ကလေး အဖြစ်သို့ ပြောင်းသွားပါတယ်။



Chu tui chu ruah atan a rawn sur ta a ni,
tiin zirtirtu chuan a lo hrilhfiah a. A hriat
chak em em a hriat tak a vangin a
nui ta ver ver a.


ထိရေစက်များစွာဟာ ပိုးကလေးအပြစ် ရွာချလာပါတယ်ဟု
ဆရာမက ပြောပြလိုက်တော့ သားသားသိချင်တာ
နားလည်သွားလို့ ပြုးလိုက်ပါတယ်။



A ngaihtuah chhuah theihloh leh a hriat
chak em em a hriat tak avangin school
bang in a thlen ve leh ruah hi khawi
atanga rawn sur nge a nih tih ka hre ta,
tiin a nu a hrilh a.

သားသား စဉ်းစားမရတဲ့ သိချင်တာလေးကို
သိသွားတဲ့အတွက် ကျောင်းဆင်းချိန်အိမ်ရောက်တော့
မေမေ့ကို ပိုးကလေးဘယ်ကလာတာကို သိသွားပြီလို့
ပြောလိုက်သတဲ့။





လူရှိင်း(လူရေ) စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုသည်။



H&M FOUNDATION

